



Legal Aid Network

ဥပဒေ အထောက်အကူပြုကွန်ရက်

Email:- legalaidnetwork@gmail.com

website:- legalaidnetwork.org

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) နှင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း တို့အပေါ်အခြေပြု၍ အမျိုးသားညီညွတ်ရေး ဖက်ဒရယ်အစိုးရ ဖွဲ့စည်းသွားနိုင်ရန် CRPH သို့ဝိုင်းဝန်းထောက်ခံတင်ပြကြသော အဖွဲ့ အစည်းများ အားလုံးကို အလေးအနက် အသိအမှတ်ပြုပါကြောင်း ထုတ်ပြန်ခြင်း

၁။ CDM လှုပ်ရှားမှုကြီးတွင် ရှေ့တန်းမှနေ၍ ဦးဆောင်နေကြရုံသာမက စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ဦးဆောင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးကို အုတ်မြစ်ချ ဖော်ဆောင်သွားမည့် အစိုးရကြီးတစ်ရပ် အားကောင်းစွာ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် ရှင်းလင်းသော သဘောထားရပ်တည်ချက် ထုတ်ဖော်ပြသကြသည့် အောက်ပါအဖွဲ့အစည်းများအား ဥပဒေအထောက် အကူပြုကွန်ရက်က အလေးအနက် အသိအမှတ်ပြုပါသည်။

- ၁။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊
- ၂။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊¹
- ၃။ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ၊
- ၄။ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊
- ၅။ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ၊²
- ၆။ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ၊
- ၇။ BBP-Resistance³
- ၈။ Capture the Hell Hound - ငရဲခွေးကြီးအမိဖမ်းမည်၊⁴
- ၉။ Yangon University Open Political Society⁵
- ၁၀။ We Resist – Burma

၂။ CDM လှုပ်ရှားမှုကြီးတွင် နောက်ကွယ်မှနေ၍ ပံ့ပိုးပေးလျက်ရှိသော တိုင်းရင်းသားအင်အားစုများ အနက် အထက်ပါ သဘောထားရပ်တည်ချက်ကို ပထမဦးဆုံး အများသိ ထုတ်ဖော်ပြသသော မွန်အမျိုး သားကွန်ရက် (Mon National Network) အားလည်းကောင်း၊ အများသိမဟုတ်သော်လည်း CRPH သို့ အထက်ပါအတိုင်း ရပ်တည်သဘောထားပေးကြောင်းသိရသည့် တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းကြီး

¹ <https://www.facebook.com/abfsu.cec/photos/pcb.294951092043429/294950918710113/>
² <https://www.facebook.com/um1su.mm/posts/3883962321682169>
³ <https://www.facebook.com/BBPresist/photos/pcb.124575159687990/124574969688009/>
⁴ <https://www.facebook.com/CaptureTheHellHound/photos/pcb.117964510386603/117964230386631>
⁵ <https://www.facebook.com/yuopenps/photos/pcb.2722740768017277/2722740064684014/>

တခု တို့ကိုလည်းကောင်း အလေးအနက် အသိအမှတ်ပြုပါသည်။ CDM လှုပ်ရှားမှုကြီးတွင် ပါဝင်နေကြသော လူထုများ၏ လုံခြုံရေးကို ထိုက်သည့်အားလျော်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်စေရေးအတွက် စစ်ကောင်စီ၏ တပ်များအား ရဲဝံ့ပြတ်သားစွာ တိုက်ပွဲဝင်လာကြသော တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့ အစည်းများနှင့် ၎င်းတို့၏တပ်များအားလည်းကောင်း၊ အလားတူ ရှိသမျှလက်နက်များကို ကိုင်စွဲ၍ စစ်ကောင်စီ၏ တပ်များအား အသေခံကာ စွမ်းစွမ်းတမံ ခုခံလျက်ရှိသော စစ်ကိုင်းတိုင်း ကလေးမြို့၊ ပဲခူးမြို့ တို့နှင့် နိုင်ငံတဝှမ်းရှိ လူထုများအားလည်းကောင်း အလေးအနက် အသိအမှတ်ပြု၊ ဂုဏ်ပြုချီးကျူးပါသည်။

၃။ CRPH ၏ အရေးကြီးသော တန်ဖိုးတရပ်မှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေး တို့အတွက် ရှုထောင့်အမျိုးမျိုးမှနေ၍ စွမ်းစွမ်းတမံတိုက်ပွဲ ဝင်နေကြသော နိုင်ငံရေးအင်အားစုများ၊ လူထုအသင်းအဖွဲ့များ၏ သဘောထားကို လေ့လာ၊ နှာခံ၊ လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ CDM လှုပ်ရှားမှုကြီးတွင် ရှေ့တန်းမှနေ၍ ဦးဆောင်နေကြသော ကျန်အဖွဲ့အစည်းများ အသီးသီးသည်လည်းကောင်း၊ CDM လှုပ်ရှားမှုကြီးတွင် နောက်တန်းမှနေ၍ ပံ့ပိုးပေးနေကြသော နိုင်ငံရေး အင်အားစုများ အသီးသီး သည်လည်းကောင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)^၆ နှင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း^၇ တို့အပေါ်အခြေပြု၍ အမျိုးသားညီညွတ်ရေး ဖက်ဒရယ်အစိုးရ ဖွဲ့စည်းသွားနိုင်စေရေးကို လက်ခံသော အဖွဲ့အစည်းများ အသီးသီးသည်လည်း မိမိတို့၏ သဘောထား အမြင်များအား အမြန်ဆုံးထုတ်ဖော်ကြရန် ပန်ကြားပါသည်။

၄။ CDM လှုပ်ရှားမှုကြီးတွင် တိုက်ပွဲဝင်ရင်းနေ့စဉ် ဆုံးရှုံးနေကြရသော လူထုများ၏ အသက်ကို အမြန်ဆုံး ကယ်တင်နိုင်ရေးနှင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေများ နောက်ခံဖြင့် အားကောင်းသော အစိုးရကြီးတရပ် ဖွဲ့စည်းပေါ်ပေါက် လာစေခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်နိုင်ရေး အတွက်၊ CRPH အနေဖြင့်လည်း လျှောက်သင့်သည့် နိုင်ငံရေး၊ ဥပဒေရေး လမ်းကြောင်း များအား မြန်မြန်ထက်ထက် ဖော်ဆောင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဥပဒေအထောက်အကူပြုကွန်ရက် ဧပြီလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။
အသေးစိတ်သိရှိလိုလျှင် ဆက်သွယ်ရန်

Mr. Aung Htoo, M.A (Human Rights) R.L., Human Rights Lawyer
Program on Teaching Human Rights Law, Columbia University, New York, USA.
Founder of Legal Aid Network (LAN) and Principal of Federal Law Academy
E.mail: legalaidnetwork@gmail.com
Website: legalaidnetwork.org
Tel: (46) 76 1156 215

^၆ ဖက်ဒရယ်ဖွဲ့ စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) <https://www.mmpeacemonitor.org/images/pdf/The-constitution-of-the-federal-republic-of-the-union-of-burma-second-draft.pdf>
^၇ ဥပဒေအထောက်အကူပြုကွန်ရက် LAN က ပြုစုပြီး ၂၀၂၁ ခုနှစ် မတ်လ (၁၇) ရက် တွင် တင်ဆက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသမ္မတနိုင်ငံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)။ <https://drive.google.com/file/d/1IGBoqMVJYN0ZFFXdtYwtlsktGu6WiHVI/view?usp=sharing>

Mr. Adalgiso Montinari: M.A Conflict Studies and Human Rights, University of Utrecht, The Netherlands.

Senior Researcher & Program Facilitator - Legal Aid Network (LAN)

E.mail: legalaidnetwork@gmail.com

Mr. Kyaw Kyaw, B.Sc (Geology)

Strategy & Policy Consultant

Legal Aid Network (LAN)

E.mail: kyawkyaw@legalaidnetwork.org

Ms. Lu Awng (LL.B, B.A Com Arts)

Advocacy Coordinator, Legislative Assemblies

Legal Aid Network (LAN)

Email: lu.awng@legalaidnetwork.org

Ms. Ja Nu Pan (LL.B, LL.M, Ph.D)

Advocacy Coordinator for Legal and Constitutional Campaign

Legal Aid Network (LAN)

E.mail: janupan@legalaidnetwork.org

Mr. Lahpai Naw San (LL.B, D.L)

Advocacy Coordinator to Ethnic Resistance Organizations

Legal Aid Network (LAN)

E.mail: lahpai.nawsan@legalaidnetwork.org

Ms. Roi San Awng (LL.B, DBL, DML)

Advocacy Coordinator to National Legal Communities

Legal Aid Network (LAN)

E.mail: roisanawng@legalaidnetwork.org